



Maha Agriculture Microfinance

YOMA BANK

The Responsible Bank.



သတင်းထုတ်ပြန်ချက်

ရိုးမဘဏ်နှင့် မဟာ လယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းတို့ ဘဏ္ဍာရေးပံ့ပိုးမှု သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး

ရိုးမဘဏ်မှ မြန်မာကျပ်ငွေ ၃.၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေး ပံ့ပိုးမှုသည် မြန်မာနိုင်ငံတွင် မဟာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစားချေးငွေလုပ်ငန်း၏ ငွေကြေး ကူညီပံ့ပိုးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပေးသည်။

ရန်ကုန်၊ မြန်မာ။ ။ ဧပြီလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ် - ရိုးမဘဏ်နှင့် Maha Agriculture Public Co., Ltd. (မဟာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစား ချေးငွေလုပ်ငန်း) တို့သည် မြန်မာနိုင်ငံတွင် မဟာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစားချေးငွေလုပ်ငန်း၏ ငွေထုတ်ချေးပေးခြင်း လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီနိုင်ရန် မြန်မာကျပ်ငွေ ၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂.၆ သန်း) တန်ဖိုးရှိ ငွေကြေး သဘောတူညီချက်တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပူးတွဲကြေညာခဲ့သည်။ ယင်းသဘောတူညီမှုအရ သမားရိုးကျ ဘဏ္ဍာရေးအဖွဲ့အစည်းများ လက်လှမ်းမမီနိုင်သော နေရာရှိ လယ်ယာလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း ၆,၀၀၀ ကျော်ကို ထပ်မံ ကူညီပံ့ပိုးနိုင်မည်။

မဟာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစားချေးငွေလုပ်ငန်းသည် လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လယ်ယာလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း ၁၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေပြီး မြန်မာကျပ်ငွေ ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၃ သန်း) ကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ရိုးမဘဏ်မှ ယခုဘဏ္ဍာရေးကူညီမှုသည် မဟာလယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစား ငွေချေးလုပ်ငန်းအနေဖြင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာပစ္စည်းများ ၊ ဓာတ်မြေဩဇာနှင့် ချိုးစေ့များ ဝယ်ယူခြင်း စသည့်ရှိသော တောင်သူလယ်သမားများအတွက် လိုအပ်သော ရင်းနှီးငွေများပေးအပ်ခြင်း ၊ အသေးစားလုပ်ငန်း ဆောင်ရွက်မှုများ နှင့် ၎င်းတို့လယ်ယာလုပ်ငန်းများကို ကောင်းစွာ လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

မဟာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစားချေးငွေလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Matteo Marinelli က "လယ်ယာ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာ့စီးပွားရေးရဲ့ ကျောရိုးဖြစ်ပြီး နိုင်ငံရှိ လုပ်သားအင်အားရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ဒီကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။ လယ်သမား တော်တော်များများဟာ ယုံကြည်စိတ်ချရတဲ့ ငွေထုတ်ချေး ပေးနိုင်တဲ့ သူတွေဆီကို လက်လှမ်းမီဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ဒီလိုဖြစ်နေခြင်းက အတိုးနှုန်းမြင့်မားတဲ့ တရားမဝင် ငွေချေးလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ ငွေကြေးရယူလာအောင်၊ ရရှိမယ့်အမြတ်ငွေ လျော့နည်းသွားအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။ ကုန်ထုတ်စွမ်းအားတိုးတက်လာဖို့နဲ့ ဝင်ငွေတိုးလာဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုတွေကို လယ်သမားတွေ၊ အသေးစား လုပ်ငန်းတွေ၊ ဈေးရောင်းသူတွေဆီ ပေးအပ်ပြီး ပမာဏနည်းတဲ့ အပေါင်ပစ္စည်းမလိုတဲ့ ချေးငွေထုတ်ချေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်" ဟုပြောသည်။

"မြေနှင့် အဆောက်အဦကို အာမခံအဖြစ် မယူဘဲ ငွေကြေးထုတ်ချေးပေးနိုင်ခြင်းဖြင့် လယ်သမားတွေအတွက် အသေးစားချေး ငွေကူညီထောက်ပံ့နေတဲ့ အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်းအနေနဲ့ ကောင်းစွာရယူအသုံးချနိုင်အောင် ဘဏ္ဍာရေးကူညီပံ့ပိုးမှုကို ရိုးမဘဏ်က ဖန်တီးပေးလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ တဖြည်းဖြည်း အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်တဲ့အပြင် ရေရှည်မှာ နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှု လျော့ချပေးပြီး မြန်မာ့ကျေးလက်ဒေသရှိ လူနေမှုအသိုင်းအဝိုင်းနဲ့ လယ်သမားမိသားစုဝင်တွေကို ပိုပြီး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ရိုးမဘဏ်၏ Special Advisor to Chairman & CEO ဖြစ်သူ Mr. Hal Boshier က ပြောသည်။

အသက်မွေး ဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (The Livelihood and Food Security Trust Fund) အဖွဲ့က ကူညီထောက်ပံ့ပေးသော ရိုးမဘဏ်နှင့်အတူ ပူးတွဲ အကောင်အထည်ဖော်သည့် Agribusiness Finance Program ၏ Credit Risk Consultant ဖြစ်သူ Teun van Vlerken ၏ ပြောကြားချက်အရ MFI ၏ Product သည် မြန်မာနိုင်ငံရှိ ဘဏ်များအကြားတွင် ချေးငွေထုတ်ချေးမှု စံချိန်စံညွှန်းအသစ်ကို ချမှတ်ပေးသည်။ "ဒါဟာ ဘယ်လိုပိုင်ဆိုင်မှုမျိုးကို MFI လုပ်ပေးနိုင်တယ်ဆိုတာကိုကတိပေးတယ် ဆိုတာထက် ငွေချေးတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးထောက်ပံ့မှုကိုသုံးပြီး သူတို့မျှော်လင့်တဲ့ ငွေကြေးအဝင်အထွက်လည်ပတ်မှုပုံစံကို လုပ်ဆောင်နိုင်တယ်ဆိုတာပါပဲ။ မြေ နဲ့ အဆောက်အအုံတို့ အာမခံထားရတဲ့ လိုအပ်ချက်ကန့်သတ်မှုတွေကို လျော့ချပြီး တာဝန်ယူမှုနှင့် အလုပ်လုပ်ကိုင်ခြင်း ၊ စနစ်တကျ ငွေကြေးအဝင်အထွက် ပေါ်အခြေခံတဲ့ ငွေချေးခြင်းဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးစေ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်လာနိုင်ချေတွေ ကို ဖွင့်ပေးတဲ့ အဓိက လမ်းစ ဖြစ်ပါတယ်" ဟု Teun van Vlerken က ဆက်လက်ပြောကြားသည်။

XXX

ရိုးမဘဏ်အကြောင်း

၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက်မှာပင် ရိုးမဘဏ်သည် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ကော်ပိုရိတ် အုပ်ချုပ်ရေး စသည့် အဓိကကျသည့်အခန်းကဏ္ဍများတွင် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို သိသာစွာ လုပ်ကိုင်ခဲ့ သည်။

လက်ရှိတွင် ရိုးမဘဏ်သည် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များစာရင်းတွင် နံပါတ် (၄) နေရာ၌ ရပ်တည် နေပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၇၄ ဘဏ်ကို ဖွင့်လှစ်ထားသည်။ ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်သည် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းဖြစ်သော International Finance Corporation (IFC) မှ ပထမဆုံး တိုက်ရိုက် ရင်းနှီးမြှုပ်နှံသော ဘဏ်တစ်ခု ဖြစ်လာပြီး Credit Risk Management ၊ Finance ၊ Treasury ၊ Product Development တို့ကို အဆင့်မြှင့်တင်ရန်၊ New Core Banking System ကို အသုံးပြုနိုင်ရန် IFC ၏ သုံးနှစ်တာကာလအတွက် အကြံပေးမှု များ ပြုလုပ်သည့်အကူအညီကို ရရှိခဲ့သည်။ ထို့ပြင် ၇၇မနီနိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီတစ်ခုဖြစ်သော GIZ မှလည်း နည်းပညာ အထောက်အကူများ ရရှိခဲ့ပြီး အသေးစားအလတ်စားလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ တိုးတက်မှုများ ရရှိခဲ့ ကာ လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တစ်ဝန်းသို့ အင်ဂျင်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် Wave Money ကို ပူးတွဲ တည်ထောင်ခဲ့သည်။ ရိုးမဘဏ်သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် LIFT နှင့် လက်တွဲ၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးတွင် အဓိကကျသော အခန်းကဏ္ဍတစ်ခုဖြစ်သည့် လယ်ယာစီးပွားကဏ္ဍအတွက်လည်း တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ယင်းလယ်ယာ စီးပွားကဏ္ဍအတွက် နယ်သာလန်နိုင်ငံမှ RaboBank ကလည်း နည်းပညာအထောက်အပံ့များ ကူညီလျက်ရှိသည်။ ရိုးမ ဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မဟာ လယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်းအကြောင်း

မဟာ လယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းသည် ရန်ကုန်အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာနှင့် လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများထုတ်လုပ်ရောင်းချသည့် ရှေ့ပြေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် မြန်မာ့ဩဘာ၏ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယနေ့တွင် မဟာ လယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းသည် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (IFC) နှင့် ရိုးမဘဏ် ကဲ့သို့သော မိတ်ဖက်အဖွဲ့အစည်းများဖြင့် ၎င်း၏ ရည်ရွယ်ချက်ဖြစ်သည့် သမားရိုးကျ ဘဏ္ဍာရေး အဖွဲ့အစည်းများ လက်လှမ်းမမီနိုင်သော မြန်မာနိုင်ငံရှိ လယ်ယာလုပ်ကိုင်သူများထံသို့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ Product နှင့် ဝန်ဆောင်မှုများ ယူဆောင်လာပေးခြင်း ကိုဆောင်ရွက်သည်။ ၂၀၁၈ ခုနှစ်မှ စတင်၍ ချေးငွေပေါင်း အမေရိကန်ဒေါ်လာ ၅.၃ သန်းကို ထုတ်ချေးပြီး ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၀,၀၀၀ ကျော်ကို ကူညီနိုင်ခဲ့ခြင်းအားဖြင့် မဟာ လယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းသည် ၎င်း၏ လုပ်ငန်းပိုင်ဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အပြင် တောင်သူလယ်သမားများ

လိုအပ်သော လယ်ယာလုပ်ငန်းပစ္စည်းများဝယ်ယူနိုင်စေရန်နှင့် အသေးစားချေးငွေများဖြင့် လယ်ယာလုပ်ငန်းများကို လည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။

အသေးစိတ်သိရှိလိုပါက

ရိုးမဘဏ်

မေဦး

Head of Communication and Marketing, Yoma Bank.

မိုဘိုင်းလ်ဖုန်း +၉၅ ၉ ၇၇၁၀၀၀၀၇၁၊ +၉၅ ၉ ၉၆၇၀၀၀၀၇၁

အီးမေးလ် mayoo@yomabank.com

မဟာ အသေးစားချေးလုပ်ငန်းအဖွဲ့အစည်း

Daw Emerald Poe

ဖုန်း +၉၅ ၉ ၀၁၆၆၃၃၉၉

အီးမေးလ် info@mahaawba.com



U Thaug Htike (Chief Operation Officer, Maha Agriculture Microfinance) နှင့် Teun van Vlerken (Credit Risk Consultant, Yoma Bank) တို့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးစဉ်။

သဘောတူလက်မှတ်ရေးထိုးပွဲတွင် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်
U Thaug Htike (Chief Operation Officer, Maha Agriculture Microfinance), Mr. Matteo Marinelli, (Chief Executive Officer, Maha Agriculture Microfinance), Rick Duinker (Reporting Manager, Yoma Bank), Madison Bone (Senior Legal Counsel, Yoma Bank), Thiri Thet Yi Mon (Senior Associate, Yoma Bank) and Teun van Vlerken (Credit Risk Consultant, Yoma Bank) (from Left to Right)